

မာတိကာ

၁။	ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်	၁
၂။	လောကခံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား	၂၆
၃။	ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ	၄၇
၄။	အထင်မှား အမြင်မှား	၇၃
၅။	ယှဉ်ပြိုင်ခြင်း၏နိဂုံး	၉၀
၆။	နန္ဒီ ဒုက္ခဿ မူလံ	၁၀၃
၇။	စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း	၁၃၁
၈။	အားပေးစကား	၁၅၇
၉။	ဘေသဇ္ဇဂုရု	၁၈၃
၁၀။	နိဗ္ဗာန်သို့ဦးတည်သွားနေသူ	၂၀၈
၁၁။	ဘဝ၏ဝန်ထုပ်ဝန်ပိုးများ	၂၂၇
၁၂။	ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား	၂၄၈
၁၃။	နိုင်သူနှင့်ရှုံးသူ	၂၆၅
၁၄။	အကာကိုပစ်၍ အနှစ်ကိုရှာ	၂၈၄
၁၅။	မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း	၃၀၁
၁၆။	တရားထူးရနိုင်သူ	၃၂၁
၁၇။	ကျေးဇူးသိခြင်း	၃၄၃
၁၈။	ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်	၃၆၁
၁၉။	ခုခံစွမ်းအား	၃၈၁
၂၀။	အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်	၃၉၉